

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ
ကြေညာလွှာတင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာ

ရက်စွဲ|-----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး/ မြို့နယ်

အကြောင်းအရာ။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ ကြေညာလွှာတင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်ထားခြင်းကိစ္စ

၁။ ကျွန်တော်/ ကျွန်မ -----၏-----လုပ်ငန်း /ကုမ္ပဏီလီမိတက်/
အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်အမှတ် -----သည် (- - ၂၀)မှ
(- - ၂၀)အထိ အခွန်ကာလအတွက် သုံးလပတ်/ နှစ်ချုပ် -----
ကြေညာလွှာကို (- - ၂၀) ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပါသည်။

၂။ သို့သော် ကျွန်တော်/ ကျွန်မ၏----- လုပ်ငန်း/ ကုမ္ပဏီလီမိတက်/
အဖွဲ့အစည်းသည် ကြေညာလွှာအချိန်မီ တင်သွင်းနိုင်ခြင်းမရှိပါသဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ၂၄ ၊ ပုဒ်မခွဲ (က)
နှင့်အညီ ကြေညာလွှာတင်သွင်းရမည့်နေ့ရက်အား တိုးမြှင့်ပေးနိုင်ပါရန် တင်ပြလျှောက်ထားအပ်ပါသည်။

၃။ အဆိုပါကြေညာလွှာ အချိန်မီမတင်သွင်းနိုင်ခြင်းသည် အောက်ဖော်ပြပါအကြောင်းအရာများကြောင့် ကြန့်ကြာခြင်းဖြစ်ကြောင်းကို ပူးတွဲပါအထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြအပ်ပါသည်။

[illegible]

၄။ ကျွန်တော်/ကျွန်မသည် အထက်ဖော်ပြပါအကြောင်းအရာများ အမှန်တကယ်ကြုံတွေ့ရခြင်းကြောင့် အခွန်
ကြေးညာလွှာတင်သွင်းရမည့်နေ့ရက်အား (- -) ရက်နေ့သို့ တိုးမြှင့်ပေးနိုင်ပါရန် တင်ပြလျှောက်ထားအပ်သည်။

လက်မှတ် _____

အမည်ကုမ္ပဏီ/ _____

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/Tin No _____

ဆက်သွယ်ရန်လိပ်စာ၊ တယ်လီဖုန်း၊ e-mail _____

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ အခွန်ကြေးညာလွှာတင်သွင်းရမည့်အချိန်ကို တိုးမြှင့်
ပေးရန် လျှောက်လွှာပုံစံဖြင့် ဦး/ ဒေါ် _____၏ _____လုပ်ငန်း/
ကုမ္ပဏီလီမိတက်/ အဖွဲ့အစည်းထံမှ _____နေ့တွင် လက်ခံရရှိပါသည်။ ဝင်စာအမှတ် _____ဖြင့်
မှတ်ပုံတင်ပြီးဖြစ်ပါသည်။



လက်ခံသူအမည် _____

ရာထူးတာဝန် / _____

ရုံး _____

ရက်စွဲ၊ _____

မှတ်ချက်။ တာဝန်ခံအရာရှိဆိုရာတွင် အမိန့်ကြော်ငြာစာအမှတ် ၂၆၁/ ၂၀၁၉ အရ ညွှန်ကြားရေးမှူးချုပ်မှ တာဝန်လွှဲ
အပ်ထားသူကို ဆိုသည်။